

ကိုလိုရာဒို တရားရုံးချုပ်

2 East 14th Avenue
Denver, CO 80203
(720) 626-5460

NATHAN B. COATS
တရားသူကြီးချုပ်

ကိုလိုရာဒို တရားရုံးချုပ် တရားသူကြီးချုပ်ရုံး

COVID-19 နှင့် ကိုလိုရာဒိုပြည်နယ် တရားရုံးများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသော ညွှန်ကြားချက်

COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ကမ္ဘာအနှံ့ ဖြစ်ပွားသော ကပ်ရောဂါနှင့် ကိုလိုရာဒိုရှိ ရပ်ရွာအနှံ့တွင် ဗိုင်းရပ်စ်၏ ဆက်လက် ပြန့်ပွားမှုအရနှင့် ဖွဲ့စည်းပုံအခြေခံ အခွင့်အရေးများကို ကာကွယ်ပေးရန်နှင့် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို စိစစ်ရန် နှစ်ရပ်စလုံးအတွက် တရားရုံးများ၏ တာဝန်ဝတ္တရားများအား ထည့်သွင်းစဉ်းစားရာတွင် ဤပြည်နယ်၏ တရားရုံးများသည် ပုံမှန် လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘဲ အရေးပေါ် အခြေအနေတွင် ချက်ချင်း ဆက်လက်ဆောင်ရွက်မှု အတွက် ရှိရပါမည်။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် အချို့သော တရားရုံး လုပ်ငန်းများအား ဆိုင်းငံ့ထားရန်နှင့် ပြည်လုံးအနှံ့ အခြား အရေးကြီးသည့် တရားရေး ဝန်ဆောင်မှု လုပ်ငန်းများကို ဆက်လက် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ညွှန်ကြားပါသည်။

ချက်ချင်း အကျိုးသက်ရောက်မှုရှိ၍ အလျင်အမြန် ဖြစ်နိုင်ခြေရှိသော အမှုစစ်ဆေးခြင်း ရက်ချိန်းများကို ရင်ဆိုင်နေရသော ရာဇဝတ်မှု စစ်ဆေးခြင်းများအတွက် တရားသူကြီးအဖွဲ့က ခေါ်ယူမှုမှ တစ်ပါး ပြည်နယ် တရားရုံးများတွင် ခေါ်ဆိုမှုများ အားလုံးကို 2020 ခုနှစ် ဧပြီလ 3 ရက်နေ့အထိ ဆိုင်းငံ့ထားပါသည်။ ဤအချိန်၌ နောက်ထပ် ဆိုင်းငံ့ခြင်းအတွက် ဆက်လက် လိုအပ်ခြင်းကို ပြန်လည်သုံးသပ်ပါမည်။

သို့သော် ပြည်နယ်ရှိ ပြည်သူများ၏ အခြေခံ ဖွဲ့စည်းပုံ အခွင့်အရေးများကို အကာအကွယ် ပေးရန်နှင့် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးနှင့် အကျိုးစီးပွားအတွက် အရေးကြီးသည့် ပြဿနာရပ်များကို ဖြေရှင်းခြင်းအတွက် ဖိုရမ်တစ်ခု ပံ့ပိုးပေးရန် ဤပြည်နယ်၏ တရားရုံးများကို တာဝန်ပေးအပ် ထားသောကြောင့် အောက်ဖော်ပြပါ ပြဿနာရပ်များ သို့မဟုတ် လုပ်ငန်းများကို ဆိုင်းငံ့၍ မရနိုင်ဘဲ ဤကာလတစ်လျှောက် ပြည်နယ် တရားရုံးများတွင် ဆက်လက်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ကျွန်ုပ်တို့အနေဖြင့် ညွှန်ကြားပါသည်။

1. ယာယီ အရပ်သား အကာအကွယ်ပေးရေး အမိန့်များအတွက် တရားဝင် လျှောက်ထားခြင်းနှင့် အမြဲတမ်း အကာအကွယ် ပေးရေး အမိန့် ကြားနာမှုများ
2. ယာယီ အရေးပေါ် ဘေးအန္တရာယ် အကာအကွယ်ပေးရေး အမိန့်များအတွက် တရားဝင် လျှောက်ထားခြင်းနှင့် အရေးပေါ် ဘေးအန္တရာယ် အကာအကွယ်ပေးရေး အမိန့်များနှင့် ပတ်သက်၍ ကြားနာမှုများ
3. အကျဉ်းချခံထားရသူများအတွက် စည်းမျဉ်း 5 အသိပေးချက်နှင့် အာမခံခြင်း၏ ကနဦး ချိန်ညှိခြင်း
4. အကျဉ်းချခံထားရသော တရားခံတစ်ဦး ပါဝင်သည့် ခံဝန်ချုပ်ဖြင့် လွှတ်ခြင်းကို ပြန်လည် ရုပ်သိမ်းရန် တိုင်ကြားချက်များနှင့် ပတ်သက်သော ပြန်လည် ရုပ်သိမ်းခြင်း ကြားနာမှုများ
5. စာချုပ်နှင့် သက်ဆိုင်သော ကိစ္စရပ်များနှင့် အကျဉ်းချခံထားရသူများအတွက် လျှောက်လဲချက် သဘောတူညီမှုများ အပါအဝင် ရာဇဝတ်မှုဆိုင်ရာ တရားခံများ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီသော အခွင့်အရေးများကို အကာအကွယ်ပေးရန် လိုအပ်သော ဆောင်ရွက်ချက်များ
6. လူငယ်များ ကျူးလွန်သော ပြစ်မှုငယ်များအတွက် အကျဉ်းချခြင်း ကြားနာမှုများ
7. အထောက်အပံ့ခံဘဝနှင့် လျစ်လျူရှုခြင်း ဖြစ်ရပ်များ သို့မဟုတ် အခြား လူငယ်များနှင့် သက်ဆိုင်သော ဆောင်ရွက်ချက်များတွင် ခိုလှုံမှုဆိုင်ရာ ကြားနာမှုများ
8. အရေးပေါ် အုပ်ထိန်းသူ နှင့်/သို့မဟုတ် အထူး ထိန်းသိမ်းကာကွယ်သူ ခန့်အပ်ခြင်းအတွက် လျှောက်ထားချက်
9. မိဘအုပ်ထိန်းချိန်နှင့် မိဘအုပ်ထိန်းမှုဆိုင်ရာ အဓမ္မသွေးဆောင်မှု အကာအကွယ် ပေးခြင်းကို ကန့်သတ်ရန် အဆိုပြုချက်နှင့် ပတ်သက်သော ကြားနာမှုများ
10. အရေးပေါ် စိတ်ကျန်းမာရေး ဆောင်ရွက်မှုများ

ဤညွှန်ကြားချက်မှ အရေးကြီးသည်ဟု သတ်မှတ်မထားသော သို့မဟုတ် တားမြစ် မထားသော လုပ်ငန်းများ၊ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဆိုပါ လုပ်ငန်းများ သို့မဟုတ် ကိစ္စရပ်များသည် ဖြစ်နိုင်ခြေရှိသော ငွေကြေးအ ငွေကြေးအခက်အခဲ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အများရပ်ရွာ၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး သို့မဟုတ် အကျိုးစီးပွား အတွက် ဖြစ်နိုင်ခြေရှိသော ဘေးအန္တရာယ်များကို တားဆီးကာကွယ်ရန် လိုအပ်ကြောင်း ခရိုင်အသီးသီး၏ တရားသူကြီးချုပ်များ အနေဖြင့် ဆုံးဖြတ်ခွင့် ရှိရမည်။

ဤညွှန်ကြားချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခရိုင်အသီးသီး၏ တရားသူကြီးချုပ်များသည် အဝေးမှ အလုပ်လုပ်ကိုင်ခြင်းကို အဆင်ပြေ ချောမွေ့စေရန်နှင့် လူလူချင်း ထိတွေ့ဆက်ဆံ ဆောင်ရွက်ခြင်းနှင့် ဆက်သွယ်ခြင်းကို လျော့နည်းစေရန် သို့မဟုတ် ဖယ်ရှားရှင်းလင်းရန် အားထုတ်ကြိုးပမ်းမည်ဟု မျှော်လင့်ပါသည်။

ဒန်ဗာ၊ ကိုလိုရာဒိုပြည်နယ်၊ 2020 ခုနှစ် မတ်လ 16 ရက်နေ့တွင် ဆောင်ရွက်ခဲ့သည်။



Nathan B. Coats

တရားသူကြီးချုပ်၊ ကိုလိုရာဒို တရားရုံးချုပ်